

ဆု စွန့်ဖိလ်ပဒိန်ကိုပျာတတ၊

ဒ်ပကိုနံနံအံကတော်ဝဲလံဒီး ပဝဲအါဒ်အါဂကအဲဒ်ဒီးသုဉ်ညါဝဲလ၊ ဖဲသုဉ်လုာ်လီအဆာကတီဂ်နုာ် မှာ်ကိုတၢ်အိဉ်သးကအိဉ် ဒ်လဲဉ်အဂုာ်နုာ်လီ၊

ကတီဂ်ဖဲပအိဉ်ဒီးကွာ်လၢတၢ်နဲဉ်လီလ၊ မံဉ်နံဉ်စိထံဉ်တၢ်ကူဉ်ဘဉ်ကူဉ်သ့ဝဲကျိး (MDE) အဖါမုာ်နုာ်, ပဝဲစွန့်ဖိလ်ပဒိန်ကိုပျာ ဘဉ်မုဘဉ်ဒါတဖဉ် ပဆိကမိဉ်ဟ်တၢ်တီဉ်ကျဲအါမံဒီးရဲဉ်ကျဲဟ်တၢ်ဒ်သိးပကသ့မလၢပျဲကျိးဖိတဖဉ်အတၢ်လိဉ်လၢအဘဉ်ယး ဒီးတၢ်မလိလံာ်လဲ, ပျဲဂုာ်ဝိ ဒီးသးအတၢ်တူာ်ဘဉ်တဖဉ်ဒ်လဲဉ်အဂုာ် ဖဲပကခိယီကဒီးဆူကိုနံဉ်အသိတနံဉ်နုာ်လီ၊

ခါဆူညါတၢ်တီဉ်ကျဲလၢပဆိကမိဉ်ဟ်အိးတဖဉ်နုာ်မုာ်ဝဲ-

- **တၢ်မလိတၢ်ဒ်ညီနုာ်အသိး (Traditional Learning),** တၢ်တီဉ်ကျဲအံလီကဒ်သိးဒီး ညီနုာ်ပထိဉ်ကိုလၢကိုပျာဘဉ် ဆဉ်ပကအိဉ်ဒီးတၢ်ပလီာ်ပဒိဟ်စၢပသးလၢ အဒီးသန့ထီဉ်အသးလၢ တၢ်တြိယာ်ဒီးတၢ်ဒိသအတၢ်ဆူးတၢ်ဆါဝဲလီာ် ခိဉ်သုဉ် (Center for Disease Control and Prevention- CDC) ဒီးမံဉ်နံဉ်စိထံဉ်တၢ်အိဉ်ဆူဉ်အိဉ်ချဲဝဲကျိး (Minnesota Department of Health- MDH) အတၢ်နဲဉ်ကျဲတဖဉ်, တၢ်အိဉ်စိစုာ်ယံလိာ်သးဒီးတၢ်မကဆိတၢ်ကိးန့ဒီးအဖိခိဉ်နုာ်လီ၊
- **တၢ်သိဉ်လိနဲဉ်လီလၢအပါယုာ်လိာ်သး (Hybrid Instruction),** တၢ်တီဉ်ကျဲအံ မုာ်ဝဲတၢ်ပါယုာ် တၢ်မလိတၢ်လၢ အိန်လဲအဖိခိဉ်ဒီးတၢ်မလိလၢမဲာ်သကိးမဲာ်တၢ်ထံဉ်လိာ်သးနုာ်လီ၊ တၢ်တီဉ်ကျဲအံကဟ့ဉ်ကိုဖိတၢ်ခဲးတၢ်ယာ်လၢက လဲထီဉ်ကိုပျဲန့ပျဲန့လၢကရုာ်ဆံးဖိတဖဉ် ဒ်သိးပကဟ်ပနီဉ်ကိုဖိနီဉ်ဂံာ်လၢတၢ်ဒီးပျဲ ဒီးမလဲတၢ်အိဉ်စိစုာ်ယံလိာ်သး အဂီုနုာ်လီ၊ ဖဲကိုဖိတဖဉ်တလဲထီဉ်ကိုလၢကိုပျဲအဆာကတီဂ်နုာ်အဝဲသုဉ်ကဘဉ်မလဲဝဲလံာ်လဲလၢ အသရဉ်/မုဉ် ဟ့ဉ်လီအဝဲသုဉ်လၢဟံဉ်နုာ်လီ၊
- **တၢ်ဆဲးစူးကါတၢ်မလိတၢ်လၢလီာ်ယံ (Continued Distance Learning),** တၢ်တီဉ်ကျဲအံ လီကဒ်သိးဒီးတၢ်လၢ ပမတၢ်အိးဖဲ တၢ်စုာ်ခါအဆာကတီ ဘဉ်ဆဉ်ပကမဂုာ်ထီဉ် တၢ်သိဉ်လိနဲဉ်ကျဲတဖဉ်ဒီးသန့ထီဉ်အသးလၢတၢ်ဟ့ဉ် ကူဉ်ဟ့ဉ်ဖးလၢဟံဉ်ဖိဖိဒီးကိုပျဲမတၢ်ဖိတဖဉ်ဟ့ဉ်ထီဉ်ဝဲအဖိခိဉ်ဒီးတၢ်ဂုာ်တၢ်ကျိးလၢပမလိန့အိးလၢအပူကွံာ် စုာ်လၢအတီဂုာ်နုာ်လီ၊

တၢ်ဆာတဲာ်တဖဉ်လၢ ပကမအိးဖဲသုဉ်လုာ်လီအဆာကတီဂ်နုာ် ဒီးသန့ထီဉ်အသးလၢ ပျာတတၢ်အိဉ်ဆူဉ်အိဉ်ချဲဒီး မံဉ်နံဉ် စိထံဉ်တၢ်ကူဉ်ဘဉ်ကူဉ်သ့ဝဲကျိးအတၢ်နဲဉ်ကျဲတဖဉ်အဖိခိဉ် ဒ်သိးကဒုးသုဉ်ညါပျဲ တၢ်ဆာတဲာ်တဖဉ်လၢအဘဉ်ယးဒီးတၢ်နုာ် လီဆူကိုတၢ်သုဉ်ထီဉ်အပူသ့တသ့အဂုာ်နုာ်လီ၊

မံဉ်နံဉ်စိထံဉ်တၢ်ကူဉ်ဘဉ်ကူဉ်သ့ဝဲကျိး (MDE) မာဲကိုကီာ်ရုဉ်တဖဉ်ကရဲဉ်ကျဲဟ် တၢ်တီဉ်ကျဲတဖဉ်လၢသုဉ်လုာ်လီအဆာ ကတီဂ်အဂီု ဒ်တၢ်တီဉ်ကျဲအဒိသၢခါ လၢထးဟ်ဖျါဝဲအသိးနုာ်လီ၊ MDE ကဟ့ဉ်လီ တၢ်အိဉ်ဆူဉ်အိဉ်ချဲ အတၢ်နဲဉ်ကျဲတဖဉ် ဆူ ကိုကီာ်ရုဉ်တဖဉ်အအိဉ်ဖဲလၢယုာ်(၁၅)သိ ဒ်သိးကမၤစၢဝဲအဝဲသုဉ်အတၢ်တီဉ်ကျဲအဂီုလီ၊ တၢ်နဲဉ်ကျဲအဂၤတဖဉ်ကဘဉ် တၢ်ဟ့ဉ်လီအိးဆူကိုကီာ်ရုဉ်တဖဉ်အအိဉ်ဖဲတၢ်ကီာ်ခါကတီဂ်နုာ်လီ၊

တၢ်တီဉ်ကျဲအဒိခဲလၢန့ဟ်ယုာ်ဒီးတၢ်ရဲဉ်ကျဲဟ်တၢ်အိဉ်ဆူဉ်အိဉ်ချဲဒီးတၢ်ဘဉ်တၢ်ဘၢကျိးကျဲတဖဉ်လၢအကလိဉ်ဝဲဖဲ, ကိုတၢ် သုဉ်ထီဉ်တဖဉ်မုအိးထီဉ်အသးခဲလၢန့ဖဲသုဉ်လုာ်လီအဆာကတီ, တၢ်ဆဲးစူးကါတၢ်မလိတၢ်လၢလီာ်ယံ အဒိဖဲတၢ်နုာ်လီဆူကို တၢ်သုဉ်ထီဉ်တဖဉ်အပူတသ့ဝဲ, ဒီးတၢ်တီဉ်ကျဲအဒိအဂၤတဖဉ်လၢအမုာ်ကိုဖိတဖဉ်လဲဆူကိုဒီးမလိတၢ်လၢကရုာ်ဆံးဖိတဖဉ်ဒီး အိဉ်စိစုာ်ယံလိာ်သးမုာ်န့တၢ်အိဉ်သးကမၤသးဒ်လဲဉ်အဂုာ်နုာ်လီ၊

စွန့်ဖိလ်ပဒိန်ကိုရဲၣ်ကျဲၣ်ဝဲတၢ်ခွဲးတၢ်ယၢ်လၢကသံကွၢ်ဒီးနၢ်ဟူဒီးန့ၢ်ကမျၢၢ် (ဒ်အမ့ၢ် ကွီဖိ.မိၢ်ပၢ်ဒီးကွီပုၤမၤတၢ်ဖိတဖၣ်)တၢ်ထံၣ်အတၢ်ပၢ်သးန့ၣ်လီၤ. ယုကွၢ်ကျိၤကျဲၣ်ခွဲးယၢ်တဖၣ်ဒ်သီးနကန့ၣ်လီၤပၢ်ယုၢ်ဒီးဟ့ၣ်ထီၣ်နတၢ်ထံၣ်တၢ်ပၢ်သးဖဲတယံၤတမိၣ်အတၢ်ပုၤန့ၣ်တက့ၢ်.

ကမျၢၢ်တၢ်န့ၣ်လီၤမၤသကိးတၢ်တၢ်ခွဲးတၢ်ယၢ်တဖၣ်အမဲၣ်ညါ, စွန့်ဖိလ်ပဒိန်ကို ကဆဲးဒုးသ့ၣ်ညါတၢ်ဂ့ၢ်တၢ်ကျိၤအသီလၢပရဲၣ်ကျဲၣ်မၤဝဲတဖၣ်ဖဲတၢ်ကိၢ်ခါအဆၢကတီၢ်န့ၣ်လီၤ. တၢ်ဂ့ၢ်တၢ်ကျိၤအသီတဖၣ်ကဘၣ်တၢ်ဟ့ၣ်နီၤလီၤအီၤဖဲကွီပုၤယဲၤအဖိခိၣ် [spps.org](http://spps.org) ဒီးစိၣ်ရၢၣ်မံၣ်ဒိၣ်ယၢ်ဝဲၤကျိၤ ယုၢ်ဒီးဆျၢလီၤအီၤဆူ အံၤမ့ၢ်လ်, လီၤတဲစိၣ် ဒီးထဲးစံးစ့တဖၣ်လၢကဒုးသ့ၣ်ညါဘၣ်သုအဂီၢ်န့ၣ်လီၤ.

ပအၢၣ်လီၤပသးလၢ ပကဟ့ၣ်ထီၣ်တၢ်အဂ့ၢ်ကတၢ်ဒီးပကမၤတၢ်လၢပမၤသ့ခဲလၢၢ်လၢတၢ်ဆိၣ်ထွဲမၤစၢပပုၤကွီဖိတဖၣ်အဂီၢ်လီၤ. ခိးကွၢ်တၢ်ဂ့ၢ်တၢ်ကျိၤဒီးတၢ်ရဲၣ်တၢ်ကျဲၣ်ဘၣ်ယးသ့ၣ်လၢၢ်အကတီၢ် ၂၀၂၀နံၣ် ဖဲတၢ်ကိၢ်ခါဘူးကတၢ်အဆၢကတီၢ်န့ၣ်တက့ၢ်.

စံးဘျုးန့ၢ်အါလၢနဆိၣ်ထွဲမၤစၢနဖိဒီးစွန့်ဖိလ်ပဒိန်ကိုအယိန့ၣ်လီၤ.